

ရှင်မော ကဲ <ye maw:> 欢笑: နှစ်ယောက်သား ~ နေ့ကြသည်။
两人在欢笑。

ရှင်မှုံး ကဲ <ye myu:> 欢笑, 嘻笑

ရှင်မှုံးရှင်စား ကဲ <ye myu: ye sa:> 笑嘻嘻, 笑呵呵

ရှင်မှုံးရှင်စား နဲ့ <ye hmu' ye za> 笑料, 笑话

ရှင်ရှင်ပြုဗြို့ပြုဗြို့ ကဲ <ye ye pyon: byon:> 高兴, 笑嘻嘻,
笑眯眯

ရှင်ရွင် ကဲ <ye shwin> 笑呵呵, 乐呵呵

ရှင်ရွင်ဖွယ် I နဲ့ <ye shwin bwe> 笑话 II နဲ့ <ye shwin
bwe> 滑稽可笑的, 诙谐的: ~ အဆိုး: 滑稽的情节

ရှင်ရွင်မှုအတော် နဲ့ <ye shwin hmu' a-tat> 讲笑话的本事,
幽默

ရှင်ရွင်ပတ်ရွှေ့နှုန်း I ကဲ <ye shun: phat shun:> 令人发笑
II နဲ့ <ye shun: phat shun:> 笑料

ရှင်လတ်ပစ်တိသီဆိုရှိ နဲ့ <te la' tit bit ti thi o ri> [英 relativity theory] 相对论

ရှင်လားမောလား ကဲ <ye la: maw: la:> 嘻嘻哈哈: အထိ
ကျထော့ ~ အလိမ့်ကျတော့ ဦးလားမြှင့်နေတယ်။ 顺心时就
嘻嘻哈哈, 不顺心就哭哭啼啼的。

ရှင်လို့ ပါ <ye lo':> 用于名词或代词后面, 有“所谓”的意
思: နားမောလှုံးတာ ~ မှန်ပါဘူး။ 没有什么不懂的。

ရှင်သွေ့မေးသွေ့ ကဲ <ye thwan: thwei:> ①逗笑, 戏谑: လူ
ငါးတော်မြှင့်ခင်းပေါ်တွင်ထိုင်၍ ~ နေ့ကြသည်။ 一群年轻人
坐在草地上互相逗笑。②嘲笑, 讥笑: အရှုံးပြုဗြို့ပြုဗြို့မြှင့်နေ
သောခြော့ကိုမြင်းလေသော် ~ ကြ၏။ 见到瘦骨嶙峋的狮子
大家都感到很好笑。

ရှင်ဟ ကဲ <ye ba':> = ရှင်မော

ရှင်ဟရှင်မော ကဲ <ye ha' ye maw:> (罕)笑哈哈

ရှင်ဟား ကဲ <ye ha:> (罕)哈哈大笑

ရှင်ဟက် ကဲ <ye het> 哈哈大笑

ရှင်အားသန် နဲ့ <ye a: than> 勉强笑: ငိုအားထက် ~ ဖြစ်ရ
သည်။ 只得强颜欢笑。

ရှင်အောက် ကဲ <ye et> = ရှင်ရွင်

ရာသဲ နဲ့ <rat tha'> [巴]【语】短音: ~ သရ 短元音, 如:
အာအီအဲ / ~ သံ 短音

ရာသုရ် နဲ့ <rat tha' hnit> 缅历八百年时, 莫宁王(မိုးလှိုး
၏)下令将缅历取消七百九十八年, 改为缅历二年, 称
为 ရာသုရ် 意为: 短历, 但后来无人沿用

I နဲ့ <ywa'> 蟑 (mite) II နဲ့ <ywa'> ①松, 脆: ဂဲ
လွှေ့ကောက် ~ နေ့သား။ 炒豆子很脆。/ ဒီမှုနှင့် ~ နေ
တော်။ 这糕很松脆。②膨胀的, 蓬松的: အားကြလေးက
ကြနေ ~ နေတော်။ 衣服很挺。/ ~ နေသာရေမြှုပ် 蓬松的
海棉 III ကဲ <ywa'> ①蠕动: တပြုဗြို့မြော့ခြေသွေ့ထလွှား
ချင်း ~ ရှုံးပြုဗြို့သွားကြသည်။ 一步步地向前挪动。②四

处爬动: ပရှုက်ဆိပ်အုပိုတိတုနှင့်ဆွေတော့ ~ နေတာလို့ 如同用
棍捅了蚂蚁窝引起蚂蚁四处爬动一样… ③坐不住, 跃
跃欲试: ကျွန်ုတော်လဲကျော်းနေချင်လိုက်တာမှ ~ လို့။ 我真想
去上学, 都坐不住了。/ ဘေးလုံးပဲခိုယ်ဒီကောင်က ~ နေ
တော်။ 一有足球赛, 他就坐不住了。④轻佻, 放荡: သို့
~ တဲ့ကောင်မဲ 很轻浮的女人

ရွှေကြဘို့ ကဲ <yaw' gyw: hto:> = ရွှေးဘို့

ရွှေခံစွမ်း ကဲ <ywa' si' yawa' si'> (动物)蠕动, 心神不定:
လောက်တွေ ~ ဖြစ်နေတယ်။ 虫在蠕动着。/ လူတွေ ~ လုပ်
နေ့ကြတယ်။ 人群在蠕动着。/ စိတ်လဲ ~ ဖြစ်နေတယ်။ 心神
不定。

ရွှေထို့ ကဲ <ywa' hto:> ①= ရွှေးထို့; ②虫蛀

ရွှေးထို့ ကဲ <ywa' bo: hta:> = ရွှေးထို့

ရွှေးထို့ ကဲ <ywa' bo: hto:> 跃跃欲试, 坐不住: ပြုံ့၍ပြုံ့
ခိုင်အောင် ~ လာသည်။ 真是跃跃欲试。/ ရှုံ့၍ရှုံ့ချင်လိုက်တာ ~ နေတော်။ 心里痒痒真想去看电影。

ရွှေ့ ကဲ <ywa' ywa'> ①松脆地: ဆေးလိပ်ပိုပ်ရန်အတွက်ဆေးရွှေ့
ကြီးကို ~ ခြောက်ပြေးလက်ပြင်းဆုံးချော့ရသည်။ 把烟叶晾干再用
手搓碎, 以便卷烟。②轻轻: ခြေလွှား ~ လေလှုမ်းလာသည်။
轻轻地走过来。/ စာမျပ်အေးနေလို့ ~ လေးကိုသည်။ 书糟
朽了, 所以小心翼翼地拿着。③蠕动: ဘာများတဲ့ ~ လှု့
နေ့ကြတာလဲ။ 什么东西在那儿蠕动着? / လောက်တွေ ~ တက်နေတာပဲ။
许多蛆虫爬来爬去。④跃跃欲试: တော့ လုံးသွားချင်လိုက်တာ ~ ထိုးနေတာပဲ။ 跃跃欲试地想参加
足球赛。⑤诵读流利: ကျေားတွေကိုဖြတ်တိုက် ~ ကျက်ထား
သည်။ 诗都背得很流利。

ရွှေ I နဲ့ <ywa> ①乡村: ~ ကုပ် 村里的头目 / ~ ခေါင်း
甲长 / ~ ခေါင်းကြီး 对甲长的尊称 / ~ နားမြှက် ~ နှား
မဝေး။ (成)(喻)兔子不吃窝边草。/ ~ နောက်ဇား 村后/
~ ဗျား 村边, 村后 / ~ လောက်ပြေး 乡村公地 / ~ ဗုံး 村口/
~ ဗုံးကြီး 村长, 乡长 / ~ ဗုံး ~ သား 村民 / ~ အုပ်
村长 / ~ ဦး 村头 ②境界: နှစ် ~ 仙境 / ပြုံ့၍ ~
梵天住的仙境 ③巫妖: ~ ဗုံး 女巫 / ~ ပေါ်သား 巫术
/ ~ သို့: 巫婆, 女巫 II ကဲ <ywa> 下雨: မိုး ~ သည်။
下雨。

ရွှေဘို့ I နဲ့ <ywa gain> 村长 II ကဲ <ywa kain> 巫师
用邪术兴妖作怪

ရွှေကျော်ခေါ် ကဲ <ywa kyaw ge: pyit> 舍近求远, 疏近亲
远

ရွှေကျော်ရှုံးကျော် ကဲ <ywa gyaw yat kyaw> 出名, 闻名

ရွှေကျော်း နဲ့ <ywa gyaun:> 乡村寺庙

ရွှေကြို့: ကဲ <ywa kyo:> 下暴雨: မိုး ~ သည်။ 下暴雨。

ရွှေခံ နဲ့ <ywa gan> 本村人, 当地人: ~ လူမှုပါပ်ဝတိက်
နှင့်။ 没有本村人作内应, 就攻不进去。